

ဟူးဟူးဟန်းဟန်း ကော် <hu: hu: hon: hon:> (火势)熊熊，
(大风)呼呼

ဟေး I အေး <hei'> (古)有,具备,齐全 II အေး <hei'> ①平辈之间或长辈对下辈招呼提醒时用于句首或句尾,喂: ~ လှုံး။ 喂,老兄! / လှုံး ~ ။ 干呀! ②用于句尾时,表示告诉别人的口气: ခါတိုင်းလက်ရာမျိုးမဟုတ်ပါလား ~ ။ 这和往常的笔法不一样啊!

ဟေး အေး <hei'> ①嘆!(一般置于句首表示惊讶): ~ ဟုတ်လား။ 嘎,是吗? ②长辈答应小辈或平辈之间答应呼唤时用,嗯!哎! ③带号召性的话语结尾用: ဤအားလုံး ဆောင်ကြုံ ~ ။ 大家努力干吧!

ဟေးပွဲဗုံးတပ် ကော် <hei tu' pyit si: tat> 由某种原因产生某种结果

ဟေးပွဲလ နှု <hei tu' ph-la'> [巴][佛]因果

ဟေးပြုံး နှု <hei bye:> [英 Hebrew] = ဟိုပရ္ဗး

ဟေးပါ / ဟေးမဝန် နှု <hei m-wa / hei m-wun> = ဟိုမဝန်

ဟေးမာ နှု <hei ma> [巴]山林,森林

ဟေးမိဂိုလ် နှု <hei mo g-lo bin> [英 hemoglobin]【生】血红肮(红血球中的色肮,由铁血素与单纯的肮结合而成)

ဟေးမန် နှု <hei man> [巴]①冬季 ②山林,森林

ဟေးမန္တ နှု <hei man da'> [巴]冬季: ~ ရှာသီ 冬季 / ~ နှန်းတော် 冬宫

ဟေးလိုက် နှု <hei lo gyin> [英 halogens]【化】卤素

ဟေးလား နှု <hei l-tha'> (古)希腊

ဟေးဝါး နှု <hei wun> [巴]森林

ဟေး I အေး <hei:> ①喂!(从远处呼唤): လာ့ကြ ~ ။ 喂! 都来呀! ②嘿!(惊奇和高兴时用): ~ နှကသိုပ်လာ့ဘဲ။ 嘿! 努太漂亮了! II အေး <hei:> (俚)自我炫耀;夸耀: ကိုယ့်တုရှုံးကိုယ့် ~ ထို့မိပါသည်။ 自我炫耀一番。

ဟေးပြုံး နှု <hei: b-ru:> [英 Hebrew] 希伯来

ဟေးလားဝါလား ကော် <hei: la: wa: la:> 嘻嘻哈哈,吵吵闹闹: တန္ထာန္တ ~ နှပဲအျို့နှင့်သွားတား။ 每天都嘻嘻哈哈地把时间浪费过去了。/ ~ နှင့်ပြီးသွားထို့မဟရဘူးထင်တယ်။ 事情大概不能糊里糊涂地结束吧?

ဟေးလားဟားလား ကော် <hei: la: ha: la:> = ဟေးလားဝါလား လား,也,写 ဟေးလားဟားလား၊ ဟေးလားဟေးလား၊ ဟေးဟား ယား

ဟဲ I အေး <he'> (古)有,具备 II အေး <he'> (呼唤、吆喝用语)喂: ~ နှား။ 喂,你这牛! / ~ တင်ဝေါဘာင်းနဲ့ တား။ 喂,丁威你发什么呆? / ~ ဒီလိုမလုပ်နဲ့။ 喂,不要这样干!

ဟဲ I နှု <he:> 声音不圆润,沙哑: လင်းကွင်းသံ ~ လွှုံးငွေးသံ။ 钮的声音一点也不清脆。II အေး <he:> ①拖长

腔唱,用拖腔唱: ဒီမင်းသားအ ~ ကောင်းတယ်။ 这个演员拖腔唱得很好。/ သီချင်းတပ်ဗြိုလောက် ~ လိုက်စမ်းပါ။ 唱一首歌吧? ②(俚)使劲干: ဒီထပဲမှုဗာဇ္ဈာမွေးကုန် ~ လိုက်ကြုံး။ 在这一场比赛中我们要竭尽全力! III မသာ <he:> ①嘿嘿(笑声): ~ ~ ~ ~ နှင့်ပေါ်သည်။ 嘿嘿嘿地笑。②唉!(叹息声): ~ ကနဲသက်ပြင်းကြီးချုလိုက်သည်။ “唉!”长叹了一声。

ဟဲင်းငါး နှု <he: rin: nga:> 鲱鱼 (herring)

ဟဲလပတ်ငါး နှု <he: l-bat nga:> (产于大西洋、太平洋的)庸鲽,大比目鱼 (halibut)

ဟဲသားပင် နှု <he: tha: bin> 石南,石南属植物 (heather)

ဟဲသား အေး <he: haut> 斥责

ဟဲ့ရမ်း နှု <haw' yan:> 胡来,蛮横,粗野

ဟဲ့ဟဲ့ဟဲ့ရမ်းရမ်း ကော် <haw' haw' yan: yan:> 胡乱地,粗野地,蛮横地: ~ ပြု့မှုသည်။ 胡来。/ ~ ဆိုးသွေးသည်။ 胡作非为。/ ပိုက်ခံကို ~ သုံးဖြန်းစံသည်။ 大手大脚地乱花钱。

ဟဲ့ဟဲ့ နှု <haw' ho> = ဟဲ့ဘို့

ဟော် I အေး <haw> 气喘,疲备: ~ တော်တော်ဖြစ်နေသည်။ 累得气喘吁吁。II နှု <haw> (掸族)土司住宅

ဟော်ကီ နှု <haw ki> [英 hockey]【体】曲棍球

ဟော်ခန်း နှု <haw khan:> = ဟော်နှုံး

ဟော်တယ် နှု <haw te> [英 hotel] ①旅馆 ②饭店: ~ နှင့်ခရီးသွားလာရေးဌာန 旅游事务部

ဟော်တယ်မယ် / ဟော်တယ်မ နှု <haw te me / haw te ma'> 旅馆(饭店)女招待

ဟော်နှုံး နှု <haw nan:> (掸族)土司住宅

ဟော်မျိုး နှု <haw mon:> [英 hormone] 荷尔蒙,激素

ဟော်လန်း နှု <haw lan> 荷兰

ဟော်လန်းဆိုး နှု <haw lan zo:> 染成橙黄色的袈裟(因以前从荷兰进口过此种袈裟而得名)

ဟော်လန်းရောင်း နှု <haw lan yaun> 一种橙黄色(指袈裟颜色,与ပို့ဆိုး相对而言)

ဟော I အေး <haw:> ①演讲,讲述: တရား ~ သည်။ 演说。讲经。②预卜,预言: ေဒောင် ~ သည်။ 预卜。/ လောကာ ~ သည်။ 预卜。II နှု <haw:> [英 hall] 大厅 III အေး <haw:> 哟!(惊叹或提醒对方注意): ~ ပါ့ကြိုးတကောင်။

嘿!一条大鱼。/ ~ ~ ကြည့်ပါလား။ 哟! 你看! IV မသာ <haw:> 哗嘛,呼呼: ချော ~ ~ မီးသည်။ 水哗啦地流。

ဟောကန် ကော် <haw: g-ne:> 一下子,哗啦地: ချေားတောင် ထိပ်မ ~ စီးဆင်းလာသည်။ 水哗啦地从山顶上倾泻下来。

/ ငွေား ~ ထတ်ပေးလိုက်တား။ 把钱大量地掏出来给人。

ဟောကန်ခိုင်းကန် ကော် <haw: g-ne: dain: g-ne:> 直截了当